

分把握才好办。 / အခြေအနေမ ~ လိုဘာလုပ်ရမှန်းမသိသေးဘူး။ 因形势还捉摸不定所以不知干什么好。 ②熟练，精明：လိမ္မာ ~ ပေတယ်။ 真精明。

ရေရာပေး က၊ <yei ya pei> ①露出水位标记 ②水位开始下降

ရေရူး န၊ <yei yu> 暴雨造成的洪水；突然发作的洪水，暴涨的水

ရေရေရာရာ က၊ <yei yei ya ya> 明确地，清楚地，明显地；အမြတ်အစွန်းဆို၍ ~ မရရှိခဲ့ကြပေ။ 没有得到明显的利益。 / ~ ပြောစမ်းပါ။ 说得明确些。

ရေရေလည်လည် က၊ <yei yei le le> ①流利地，熟练地；ဗမာစကားကို ~ ပြောဆိုနိုင်သည်။ 能流利地说缅甸语。 ②清楚地，明白地 ③切切实实：အသဲနှလုံး၏အတွေ့အကြုံကားခါးသီးလိုက်သည့်ဖြစ်ခြင်း ~ ခံလိုက်ရသည်။ 心里确实感受到苦的滋味。 ④痛快，尽兴：အရက်ကို ~ သောက်လိုက်မယ်။ 要尽兴地喝酒。

ရေရဲ န၊ <yei ye> 水上警察

ရေရိုး န၊ <yei yo> 水路，水道

ရေရိုးရေကြောင်း န၊ <yei yo: yei gyaun> 水道航线

ရေရွတ် က၊ <yei yut> ①咕啞，啞啞 ②叨唠，叨叨 ③漫骂 ④朗读

ရေရှင် န၊ <yei shin> 流动水，活水；~ မြောင်း 活水沟

ရေရှည် I က၊ <yei shei/yei shi> 长期，长远；~ စီမံကိန်း 长期计划，长远规划 / ~ စစ် 持久战 II န၊ <yei shei/yei shi> 长期；~ တိုက်ပွဲဆင်သည်။ 进行长期斗争。

ရေရှည်ဆွဲ က၊ <yei shei hswae> 拖延，拖拉，延长；မြန်မြန်ပီးနိုင်တဲ့ကိစ္စကို ~ ပီးမလုပ်သင့်။ 能很快办完的事不应拖延。

ရေလာမြောင်းပေး က၊ <yei la myaun: pei> (成)引导对方按自己的要求讲；诱导对方大胆讲出来；~ ပြောသည်။ 启发引导别人说。

ရေလား န၊ <yei la> ①缅甸一种古诗歌(专写有关水和航行的内容) ②缅甸王出外泼水游幸 ③缅甸古代一种审案法(叫当事人双方发誓后潜入水中谁先浮出水面就判断谁有罪)

ရေလားချင်း န၊ <yei la: khyin> (缅甸一种诗歌) = ရေလား ①

ရေလေး န၊ <yei lei> 【物】重水

ရေလဲ န၊ <yei le> ①各种不同的药引子；(喻)变换，换汤不换药的方法；ဒီဆေးကို ~ အမျိုးမျိုးနဲ့သုံးနိုင်တယ်။ 此药能用各种汤水服用。 / ပုဒ်မ-၃၇၉ကို ~ နဲ့သုံးတယ်။ 变换地引用第379条例。 / ~ နှင့်သုံးသည်။ (喻)变换使用。 ②使用不同药引子的服药法 ③洗澡时穿的筒裙；~ ကိုဝတ်၍ ရေချိုးသည်။ 穿上洗澡筒裙洗澡。 ④泛滥的河水

ရေလဲထမီ န၊ <yei le: ht-mein> 妇女洗澡时穿的筒裙

ရေလဲထည်လဲ က၊ <yei le: hte le> 变换着；မြန်မာတို့နေစဉ် ပြောသမျှတွင်ယင်းစကားလုံးသည် ~ ပါဝင်လျက်ရှိနေသည်။ 在缅甸人的日常用语中，这个词常常以不同身份出现。

ရေလဲပုဆိုး န၊ <yei le: p-hso> 男子洗澡时穿的筒裙

ရေလဲပေါက် န၊ <ye le: baut> 河岸的缺口

ရေလဲပိုင်း န၊ <yei le: bain> 男子洗澡时穿的筒裙

ရေလဲပိတ် န၊ <yei le: beit> = ရေလဲပိုင်း

ရေလဲလုံချည် န၊ <yei le: lon gyi> 洗澡时穿的筒裙

ရေလိုသုံး က၊ <yei lo thon> 挥霍，任意花钱；ငွေကို ~ သည်။ 挥金如土。

ရေလုံ I န၊ <yei lon> = ရေလုံအိုး / ~ ပုဆိုး 油布筒裙 II န၊ <yei lon> ①白水煮的；~ တင်း 白水煮的菜 ②不渗水的，防水的；~ ခန်း 不漏雨水的房间

ရေလုံပြုတ် န၊ <yei lon byout> 不放油或少放油用白水煮的菜；~ ချက် 白水煮

ရေလုံပြော န၊ <yei lon byaw> = ရေလုံပြုတ်

ရေလုံမိုးလုံ န၊ <yei lon mo: lon> 防风雨的

ရေလုံလေလုံ န၊ <yei lon lei lon> 防水防风的

ရေလုံသတ် က၊ <yei lon that> (罕)白水煮

ရေလုံဟင်းခါး န၊ <yei lon hin: ga> 白煮菜汤(加胡椒的)

ရေလုံအိုး န၊ <yei lon o> 洗尸体用的水罐(按缅甸风俗，将该水罐在出殡时砸碎)

ရေလက်ကြား န၊ <yei let kya> 海峡

ရေလက်ဝါး န၊ <yei let wa> 【动】海星

ရေလိုက် က၊ <yei lait> 水流通畅；~ ကောင်းအောင်မြောင်းကို လျှောလျှောတူးမယ်။ 为使水流通畅要把沟底修得斜一点。

ရေလိုက်ကြာလိုက် က၊ <yei lait kya lait> = ရေလိုက်ငါးလိုက်

ရေလိုက်ငါးလိုက် က၊ <yei lait nga: lait> 随和，随波逐流，随大溜；~ ပေါင်းရ၏။ 和朋友相处要随和点。 / မူများနှင့်

ကိုက်မကိုက်မှန်မမှန်မကြည့်ပဲ ~ များရာဘက်ကိုလိုက်၍ခေါင်းညိတ်တတ်သည်။ 不管是否合乎原则，是否正确就随大溜点头赞同。

ရေလိုက်မှား က၊ <yei lait hma> 误信，误认为；误入歧途，走错路，(喻)失足或犯严重错误；~ လိုကလေးထောင်ရောက် ရတဲ့သူငယ် 因失足而被送到教养院的少年 / တခါတရံလမ်းမှားလို့ ~ သွားနိုင်သည်။ 有时会误入歧途。

ရေလိုက်လွဲ က၊ <yei lait lwe> = ရေလိုက်မှား

ရေလိုက်သဘင် န၊ <yei lait th- bin> 赛船会

ရေလောင်း န၊ <yei laun> 植物的果、叶等因水份太多而凋萎

ရေလောင်း က၊ <yei laun> 浇水

ရေလောင်းအိမ်သာ န၊ <yei laun: ein dha> 有抽水马桶的厕